

မရုပေါ်၊ ပါစကနှင့်စတုပညာသ

ဆရာတီးသိုက်ထွန်း
(မန္တလေး သိနေဟ)

စာတမ်းရည်ရွယ်ချက်

- ❖ တိုင်းရင်းဆေးပညာကို လေ့လာသင်ယူနေသော ကျောင်းသားများ၊
မျိုးဆက်သစ် ဆရာ၊ ဆရာမများ လေ့လာနိုင်ရန်။
- ❖ ဝိဇ္ဇာဓရနယဆေးပညာရပ်တွင် ပါဝင်သော ဆေးပညာတစ်ရပ်အား
လက်တွေ့အသုံးပြုနိုင်စေရန်။

နိဒါန်း

- ❖ ဆီးချို့သွေးချို့ရောဂါသည် မြို့ပြလူတန်းစားသာမက ကျေးလက်
ဒေသနေ လူအများပါ ခံစားလာရသည်။
- ❖ လူနေမှုဟန်ပန် ပြောင်းလဲလာခြင်း၏ နောက်ဆက်တွဲရလဒ်၊ ဥတု
အစာအတု ဖန်တီးနိုင်သောခေတ်၏ ဆိုးကိုး။
- ❖ ဆီးချို့သွေးချို့ရောဂါကို မြန်မာ့တိုင်းရင်းဆေးပညာမှ ပျော်ပျောင်း
ညှင်သာသော ကုတုံးဖြင့် ကုသနိုင်ကြောင်း။

(က) တိုင်းရင်းဆေးပညာပိုင်းမှ ရှုမြင်သုံးသပ်ခြင်း။

- ❖ လေပျက်၍ ပါတ်အားကုန်သော မဓုမေဟ၊ ဒေါသသုံးပါးလုံးပျက်၍ လေလမ်းပိတ်သော မဓုမေဟ၊ ဟူ၍ မာစဝန်ဒါန်းဆေးကျမ်း၌ ဖော်ပြထား၏။
- ❖ ပါစကတေဇာ ပျက်လျှင် ဥသ္ဌာတေဇာ ပျက်လာရ၏။
- ❖ ခန္ဓာကိုယ်၌ ပုံ့ပုံရှုပ်များ ခံစားရပြီဆိုလျှင် ပါစကနှင့် ဥသ္ဌာပါတ်တို့ ဖောက်ပြန်နေပြီဟု မှတ်ယူရသည်။
- ❖ ဥသ္ဌာတေဇာသည် ပါစကတေဇာ၏ အရှိန်ဖြစ်သည်။

အာယုံပွဲဒ ဆေးပညာအရ

မဂ္ဂမေဟရောဂါအမျိုးအစား (J) မျိုး ရှိသည်။

၁. ဆီးချို့၊ ဆီးလွန်

J. ဆီးချို့၊ ဆီးနည်း

- ❖ ပထမအဆင့်ကို မကုလျှင် ဒုတိယအဆင့် ဆီးချိုးဆီးနည်း ဖြစ်လာသည်။
- ❖ ဒုတိယဆင့်သည် ကုသရ ခက်သည့်အဆင့်ဖြစ်သည်။
- ❖ ခြေဖဝါးလက်ဖဝါးတို့ပူခြင်းသည် ဥသ္ဌာတေဇောက် ဖောက်ပြန် ခြင်းဖြစ်သည်။
- ❖ အညစ်အကြေး (မလ) များ ပုံမှန်ထက် များခြင်း၊ နည်းခြင်းသည် ပါစကတေဇောက်ဖောက်ပြန်ခြင်းဖြစ်သည်။

ဆီးချို့ရောဂါဖြစ်ရခြင်းအကြောင်းများ

- ❖ ကိုယ်လက်လှပ်ရားမှုနည်းခြင်း၊ နေ့အခါအိပ်လွန်းခြင်း၊ မျတ္တာမစားခြင်း၊ အချို့အရသာ စားလွန်းခြင်း၊
- ❖ အပွင့်ဥတုဖြစ်သော နေ့အခိုန်တွင် ဆန့်ကျင်ဘက် ပိတ်စေသော အိပ်စက်ခြင်းသည် လေဒေါသပျက်စေသောအကြောင်း။
- ❖ အာဟာရအကြောင်းကို စီစစ်လျှင် ပါစကဝမ်းမီးကို လက်လွှတ်၍ ဖစိစစ်ရ။

ပါစကတေဇာ၊ ပါစကသည်းခြေ (ဝမ်းမီး)

- ❖ ပါစကဝမ်းမီးသည် သမဝမ်းမီးဖြစ်ပါက ရသသည် အလွန်မဖြစ်ပါ။
- ❖ အပူစားသော်လည်း မပူလွန်း၊ အချိစားသော်လည်း မချိလွန်း။
- ❖ ဆီးချိသွေးချိရောဂါကို ကုသရာတွင် အချိလုံးဝမစားရဟန်၏ တစ်ဖက် သက် ပိတ်ပင်တားဆီးကုသခြင်းသည် တွေးဆဆင်ခြင်စရာ။
- ❖ ဆီးချိကုထုံးတွင် ပါစကတေဇာ (ဝမ်းမီး) ကို ပုံမှန်ဖြစ်အောင် သမ တေဇာ ဖြစ်အောင် ပြုပြင်ပေးခြင်းသည် အမိက အကျဆုံးဖြစ်သည်။

ပါစကတေသန အမျိုးအစားများ

စဉ်	အမျိုးအစား	လွန်ကဲခြင်း	အစာခြေပုံစံ
I	သမ	မရှိ	ပုံမှန်
II	တိက္ခ	သည်းခြေ (ပူ)	နှုံးညုံ (ဝမ်းချုပ်)
III	မန္ဒ	သလိုပ် (အေး)	ကြမ်း
IV	ဝိသမ	လေ (ပူ+အေး)	နှုံးညုံ (မမှန်)
V	ဘသ္ဌာ	သည်းခြေ+လေ	အလွန်နှု (ပြာဖြစ်)

ပဘာဝနှင့် ပိပါက

- ❖ ရသစသည်တူပါလျက် “အကျိုးသွားထူးခြား၍ဖြစ်မှု”သည် “ပဘာဝ” ကြောင့် ဟူ၍ မှတ်။
- ❖ နှပ်ချိနှင့်ကန်ချုပ်နီ တို့တွင်ရသတူပါလျက် နှပ်ချိသည် ဝမ်းကျပြီး ကန်ချုပ်နီသည် ဝမ်းချုပ်သည်။ ငြင်းသည် ပဘာဝ မတူ၍။
- ❖ ပဘာဝ ဟူသည့် အစွမ်း၊ သတ္တိ၊ တန်ခိုး၊ အာနှင့်ဘော် ဖြစ်သည်။
- ❖ ဝမ်းမီးကြောင့် ရသာ (၆)ပါးတို့၊ ကျက်သည်၏ အဆုံး၌ အခြား အရသာသို့၊ ပြောင်းရွှေ့ခြင်းကို “ကျက်ခြင်း” ဟုခေါ်သည်။
- ❖ တစ်နည်း အားဖြင့် ပိပါက ဟု ဆိုသည်။

သမ | ဝိသမ

ပကတိအရသာ	ဝမ်းမီး	ပြောင်းသွားသည့်အရသာ
ချို့ ဆိမ့်၊ ၁၅၍	သမ	အဆိမ့်
ခါး၊ စပ်၊ ဖန်	သမ	အစပ်
ချဉ်	သမ	အချဉ်

ပါစကတေဇာသည် သမဝမ်းမီးအခြေအနေဖြစ်မှသာ ဖော်ပြပါအတိုင်း ဖြစ်စေသည်။ ဝမ်းမီးဖောက်ပြန်ပါက လယားအခြေအနေမှ ဆွဲဖည်သွားပါတော့သည်။

ပြုဟန

- ❖ ဆီးချို့သွေးချို့ရောဂါသည် သီတအကြောင်းခံသော အတွင်းလွန် အပြင်ပျက်၊ ပြုဟနရှုပ် ဖြစ်သည်ဟု ကောက်ချက်ချရပါသည်။
- ❖ ဆီးပျက်ရောဂါ (ပမေဟ-၂၀) တွင် ပါဝင်၍ (ပုံပွဲမေဟ ညဒ္ဓမေဟ)၊ ပျားရည်ဆီးဟု ဆိုသည်။
- ❖ လေကြောင်းဖြစ်သာ ပမေဟဟု သမားတော် သူရှုံး (အိန္ဒိယ) က ဘီစိုင်ရာစုံ၏ ရေးသားဖော်ပြခဲ့သည်။
- ❖ ပါစက၊ ဝိပါက၊ ပဘာဝဟူသော စကားလုံးအသုံးအနှစ်းနှင့် အနက် ကို အခြားပညာရုပ်နယ်ပယ်မှ ဆရာကြီး/မကြီးတို့ သတိမူသင့် သည်။

(ခ) သိပ္ပံဆေးပညာအပိုင်းမှ သုံးသပ်ခြင်း

စဉ်	အမျိုးအစား	ဖြစ်ကြာင်းရင်း
၁။	သက်ငယ်	အင်ဆူလင်ထုတ်လုပ်မှုမရှိခြင်း
၂။	လူကြီး	အင်ဆူလင်နည်းခြင်း Insulin Resistance
၃။	ကိုယ်ဝန်ဆောင်	ပင်ကိုယ်ခံရှိပြီးနှင့် ဆောင်ချိန်မှဖြစ်ခြင်း
၄။	အခြား	အသည်းရောဂါ ပန်ကရိုယ ယောင်ရမ်းခြင်း

မျိုးရုံးပို့ ပတ်ဝန်းကျင်အချက်အလတ် နေထိုင်မှုပုံစံတို့ တိုက်ရှိက်ပတ်သက်သည်ကို တွေ့ရှိရသည်။

ကာကွယ်ခြင်း

- ❖ အစားလျှော့စားပါ။
- ❖ အချို့၍ အငန်၊ အဆီများလွန်းသော အစာများရှောင်ပါ။
- ❖ ကိုယ်လက်လှပ်ရှားမှုပြုပါ။
- ❖ စိတ်ဖိစ်းမှု မများအောင်ကျင့်ကြံနေထိုင်ပါ။ ပြီးပါ။
- ❖ သိပ္ပံ့ဆေးပညာ၏ ညွှန်ကြားမှုများတွင်လည်း ကံ၊ စိတ်၊ ဥထု၊ အာဟာရ ဟူ၍ တိုင်းရင်းဆေးပညာသရှုပ်ခွဲခြားမှုများလည်း ပါဝင် နေသည်။

စတုပညာသဆေး(ကုစေး)

လိုအပ်သော ပစ္စည်းစာရင်း

၁။ ပစ္စည်းပန်းညီ ပွဲဝါးပါး

၂။ ယမ်းစိမ်း (KNO_3 Potassium Nitrate) ဗုဒ္ဓကျပ်သား

၃။ အုန်းသီး

၄၅ လုံး

ପଢିଲୀ




ဖော်စပ်ပုံအဆင့်ဆင့် (ယမ်းတေဇ္ဂါဌီမ်း)

- ❖ ယမ်းစိမ်းကို သံဒယ်တွင်ထည့်၍ မီးမြှင်းမြှင်းပေးပါ။
- ❖ ယမ်းအရည်ပျော်လျှင် ဆေးရွက်များကို ထည့်ကာ လောင်ကျွမ်းပါ၏။
- ❖ မီးတောက်နေစဉ်အတွင်း ဆေးရွက်များကို အလုံးအရင်းမထည့်၍။
- ❖ အောက်မီး၊ အပေါ်မီးအားပြိုင်မှုကြောင့်သံဒယ်ကွဲတတ်သည်။
- ❖ ဆေးရွက်အမှန်.ကိုပင် မလောင်နိုင်လောက်တော့သည်အထိချက်ပါ။
- ❖ အောက်မီးမြှင်းမြှင်းဖြင့် ဆေးများခြောက်သည့်အထိမွှေ့ပေးပါ။
- ❖ ငှင်းဆေးကို ယမ်းတေဇ္ဂါဌီမ်း အပူးပြိုမ်းဆေးဟုခေါ်ကြသည်။

တေဇ္ဇာပြိုမ်းဆားဆေး

- ❖ ယမ်းတေဇ္ဇာပြိုမ်း ၅၄ကျပ်သားကို အုန်းသီးဇူလုံးနှင့် တစ်ညစီမ်ပါ။
- ❖ အပေါ်ယံးဆေးရည်ကြည်ကို ဆားချက်သကဲ့သို့ ချက်ပါ။
- ❖ မန်ကျည်းထင်းဖြင့်ချက်ပါ။
- ❖ ကျွန်ုပ်သည့်ဆေးမှုနှင့်များကို အထက်ပါအတိုင်း ၅ကြိမ်တိတိ ချက်ပါ။
ရရှိလာသည့်ဆေးသည် ဆီးချို့ရောဂါအတွက် အသုံးပြနိုင်သောဆေးဖြစ်သည်။
- တစ်နည်းအားဖြင့် “စတုပညာသ”ဆေးဖြစ်သည်။



နိုင်းယူဉ်ချက်

ပထမတော်ဖြိမ်းဆေးသည် အဖြူရောင်(အဖြူပျစ်ပျစ်)

ဒုတိယ ဆီးချို့ဆေးသည် အမည်းရောင်

ရေတွင်ပျော်စေလှုပ် ဆီးချို့ဆေးသည် မည်းနက်သော်လည်း ကြည်လင်
တောက်ပမူ ရှိသည်။

တော်ဖြိမ်းဆေးသည် ပကတိရေကဲ့သို့ ကြည်လင်သည်။ အရသာ
ကမူ ကွာခြားမှ သိပ်မရှိ၊ မထင်ရှားပေါ်။


ရှတတ အရသာရှိသည်။ ကိုကာကိုလာကဲ့သို့အရသာ။



အသုံးပြုခြင်း

- ❖ ဆီးချို့သွေးချို့ရောဂါ အမျိုးအစားနှစ်ခုစလုံးတွင် အသုံးပြုနိုင်သည်။
- ❖ အန္တရာယ်ရှိသော အခြေအနေမှ ၂၄ နာရီအတွင်း မစိုးရိမ်ရ အဆင့် သို့ လျှော့ချိနိုင်သည်။
- ❖ အစာအိမ်ရောဂါ၊ အစာအဆိပ်သင့်ခြင်း။
- ❖ ဆီးကျောက်တည်ခြင်းနှင့် ဆီးရောဂါများ။
- ❖ ခန္ဓာကိုယ်တွင်းအပူများလွန်းခြင်း။

ပုဇွဲးတောက်ခြှေမြို့သွေးနှံ
(ယွဲးစိမ်း + ဘဏ္ဍားပန်းလို့)



စပူးပညာသွေးမှု
(ယွဲးတောက်ခြေမြို့သွေး)



တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေး

- ❖ စတုပညာသဆေးသည် ကိုယ်တွင်းအဂါယောင်ရမ်းခြင်းကို သက်သာစေသည် အာနိသင်ရှိသည်။
- ❖ ဆီးချို့ကြောင့် မျက်စိအမြင်ထိခိုက်မှုကို လျှော့ချပေးနိုင်သည်။
- ❖ ရောဂါသည် အစာခြေစနစ်ကြောင့်ဖြစ်သည်ဟု ရိုးရာနှင့် သိပ္ပံးဆေးပညာ နှစ်ရပ်လုံးမှ လက်ခံထားသည်။
- ❖ ပန်ကရိုယ ယောင်လျှင် ဆီးချို့ရောဂါဖြစ်နိုင်သည်။ စတုပညာသဆေးသည် ကိုယ်တွင်းအဂါယောင်ရမ်းခြင်းကို လျှော့ချနိုင်သည်။

နိဂုံး

- ❖ ပါစကသည်းခြေ မဓုမဟနှင့် စတုပညာသဆေးတို့၏ ပြန်လှန် ဆက်နွယ်ပုံကို ဆက်စပ်ဆင်ခြင်သုံးစွဲနှင့်စေလိုပါသည်။
- ❖ စတုပညာသဆေးသည် မိရိုးဖလာ သမားစဉ်အဆက် ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်းလာသော ရိုးရှင်းသည့် ဆေးပညာရပ် ဖြစ်သည်။
- ❖ ရှုပ်ထွေးခြင်းမရှိ ရှင်းလင်းမြင်သာသည့် ဆေးပညာရပ်ဖြစ်သည့် အတွက် တိုင်းရင်းဆေးတက္ကသိုလ်အပါအဝင် သမားတော်များ လေ့လာအသုံးပြန့်ခြင်သည်။

ကျမ်းကိုးစာရင်း

- ❖ ဘဂရ (ဦး)၊ မြန်မာ့အဂံရတ်သိပ္ပါ
- ❖ မင်း၊ အာယုံဖွေဒီရောမကီ
- ❖ မျိုးညွှန် (ဦး)၊ ဆီးချို့ရောဂါ (၁၉၉၂)
- ❖ တင့်ဆွဲလတ် (Dr.)၊ ဆီးချို့သွေးချို့ဆိုင်ရာ အမေးများသောမေးခွန်းများ
- ❖ နာဂတ်သန (အရှင်)၊ မြန်မာ့အာယုံဖွေဒီရောမေးပညာနှင့် ဆီးချို့ရောဂါ
- ❖ နေဝါဒ် (Dr.) (ဆေးပညာ)၊ သွေးချို့ရောဂါကြောင်းသိသင့်သမျှ
- ❖ ဝင်းမြင့် (ဦး) ဌာနမှူး-တိုင်းရင်းဆေးတက္ကသိုလ်၊ အသုံးချတိုင်းရင်းဆေးပညာ
- ❖ အောင်ဘ (ဦး) (လက်ပန်တန်းမြို့)၊ အဘိဓမ္မာပဋိဌာန်းကုတုံးကျမ်း
- ❖ အဘိဓမ္မာတောင်သာဋိဌာန်းကုတုံးကျမ်း

ကျေးဇူးတင်လွှာ

ဤစာတမ်း တင်သွင်းဖတ်ကြားခွင့်ပြုသည့်
တိုင်းရင်းဆေးပညာဉီးစီးဌာနနှင့်
တာဝန်ရှိပုဂ္ဂိုလ်အားလုံးပညာသင်ကြားပေးခဲ့သော
ဆရာကြီး၊ ဆရာမကြီးများနှင့် ကူညီပေးကြသော သိနေဟဆေးခန်း၏
ရုံးအဖွဲ့သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း. ॥

ဉီးသိုက်ထွန်း(သိနေဟ)
စာတမ်းရှင်။